

**မူကြမ်း စာမှတ်စာတမ်း**

**ရဲနှင့်ပတ်သက်၍ မကျေနပ်ချက် တိုင်တန်းချက်များ - မကြာခဏ မေးလေ့ရှိသည့် မေးခွန်းများ**

**ယဉ်ကျေးမှုအရနှင့်ဘာသာစကားအရ ကွဲပြားခြားနားကျယ်ပြန့်သည့် လူမှုအသိုင်းအဝိုင်းများ**

ရဲလုပ်ငန်းဆောင်ရွက်ခြင်းသည် အနောက် ဩစတြေးလျပြည်နယ်ရှိ တရားဥပဒေများကို စောင့်ထိန်းရန် အရေးကြီးပါသည်။ ငြိမ်းချမ်းရေးနှင့် အများပြည် စည်းကမ်းသေဝပ်ရေးကို ထိန်းသိမ်းထားရေးသည် WA အနောက် ဩစတြေးလျပြည်နယ် ရဲတပ်ဖွဲ့၏ အဓိက အခန်းကဏ္ဍ တစ်ခုဖြစ်ပြီး သင့်အနေဖြင့် ရဲအရာရှိများက ပေးသည့်လမ်းညွှန်ချက်များကို လိုက်နာရန် အရေးကြီးပါသည်။ WA ရဲများသည် ဥပဒေ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် လိုအပ်ပြီး ရဲအရာရှိ အားလုံးသည် မိမိတို့၏ လုပ်ရပ်များ အတွက် တာဝန်ရှိပါသည်။

သင့်အား သတင်းအချက်အလက် ပေးရန်အတွက် အောက်ဖော်ပြပါ မကြာခဏ မေးလေ့ရှိသည့် မေးခွန်းများကို စီစဉ်ပေးထားပါသည်။

1. ရဲနှင့်ပတ်သက်၍ ကျွန်ုပ် မကျေနပ်ချက် တိုင်တန်းနိုင်ပါသလား။
  - a. တိုင်တန်းနိုင်ပါသည်။ အနောက် ဩစတြေးလျပြည်နယ် ရဲတပ်ဖွဲ့သည် ကျွန်ုပ်တို့၏ ကျင့်ဝတ်စည်းကမ်းနှင့် တန်ဖိုးထားရာများ မြှောက်ဆိုချက် တို့တွင်ဖော်ပြထားသည့် စံနှုန်းများအတွင်း ဆောင်ရွက်ရသည်။ အကယ်၍ ရဲအရာရှိ တစ်ဦး သို့မဟုတ် ရဲဝန်ထမ်း တစ်ဦးသည် ပညာရှင်မပီသစွာဖြင့် သို့မဟုတ် ရာဇဝတ် မကင်းစွာဖြင့် ပြုမူဆောင်ရွက်ခဲ့သည်ဟု သင် ယုံကြည်လျှင် သင် မကျေနပ်ချက် တိုင်တန်းလွှာ တစ်ခုကို တိုင်းကောင်း တိုင်နိုင်ပါသည်။
2. ကျွန်ုပ် မည်သည့် မကျေနပ်ချက်နှင့် ပတ်သက်၍ တိုင်တန်းနိုင်ပါသလဲ။
  - a. အကယ်၍ မည်သည့် အနေအထားမျိုးတွင်မဆို ရဲများသည် ပညာရှင်မပီသသော၊ ခြိမ်းခြောက်သော၊ ရိုင်းပြသော၊ အကျင့်ပျက်သော သို့မဟုတ် မိမိ၏တာဝန်ကို လျစ်လျူရှုသော အမူအကျင့်ဖြင့် ပြုမူဆောင်ရွက်ခဲ့သည်ဟု သင် တွေ့ကြုံလျှင် သင် မကျေနပ်ချက်တစ်ခုကို တိုင်ကောင်းတိုင်နိုင်ပါသည်။
3. အကယ်၍ ကျွန်ုပ် မကျေနပ်ချက် တစ်ခုကို တိုင်တန်းချင်လျှင် ကျွန်ုပ် ပြောဆိုနိုင်သည့် တစ်စုံတစ်ယောက် ရှိပါသလား။ ကျွန်ုပ်ကို လေးလေးနက်နက် သဘောထားမည်လား။
  - a. ဟုတ်ပါသည်။ အနောက် ဩစတြေးလျပြည်နယ် ရဲတပ်ဖွဲ့နှင့်ပတ်သက်သည့် မကျေနပ်ချက် တိုင်တန်းလွှာ အားလုံးကို လေးလေးနက်နက် သဘောထားမည် ဖြစ်ပါသည်။ သင်သည် ဤကိစ္စများကို ဆွေးနွေးရန် သို့မဟုတ် ဤကိစ္စများကို တိုင်တန်းရန် ရဲမကျေနပ်ချက်များ စာစောင်တွင် ဖော်ပြထားသည့် လမ်းညွှန်ချက်များအတိုင်း သင့် ဒေသတွင်း ရဲစခန်း၊ ရဲအကူအညီပေး စင်တာ သို့မဟုတ် ရဲမကျေနပ်ချက်များ ဌာနကို ဆက်သွယ်နိုင်ပါသည်။
4. ကျွန်ုပ်၏ မကျေနပ်ချက် တိုင်တန်းလွှာကို သိုသိုသိပ်သိပ် အရေးယူမည်လား။
  - a. ဟုတ်ပါသည်။ အကယ်၍ သင် အမည်မဖော်လိုသူ အဖြစ် နေလိုလျှင် သင့် မကျေနပ်ချက်ကို သိုသို သိပ်သိပ် အရေးယူပါလိမ့်မည်။

5. အကယ်၍ ရဲအပေါ် ကျွန်ုပ် မကျေနပ်ချက် တိုင်တန်းလျှင် ကျွန်ုပ် မိသားစု အပေါ် မကောင်းမှု တစ်ခုခု ဖြစ်မည်လား။
  - a. မဖြစ်ပါ။ ရဲများသည် လူမှုအသိုင်းအဝိုင်းဝင်များကို ကူညီရန် ဖြစ်ပြီး လူများကို ကာကွယ်ပေးရန် ကျွန်ုပ် တို့တွင် လုပ်ထုံးလုပ်နည်းများ ရှိပါသည်။ အကယ်၍ သင် မကျေနပ်ချက် တိုင်တန်းလွှာ တစ်ခုကို တိုင်လျှင် သင် သို့မဟုတ် သင့် မိသားစု အပေါ် မကောင်းသော တန်ပြန်မှုကို အနောက် ဩစတြေးလျပြည်နယ် ရဲတပ်ဖွဲ့က လုပ်မည် မဟုတ်ပါ။
  
6. အကယ်၍ ကျွန်ုပ်ကို ရဲကပြောဆိုလျှင် သူတို့ မည်သည့်မေးခွန်းများကို မေးကောင်းမေးနိုင်သလဲ၊ ကျွန်ုပ် ဘာလုပ်ရန် လိုပါသလဲ။
  - a. ရဲသည် သင့်အား သင့် အမည်၊ မွေးသက္ကရာဇ်နှင့် သင် နေထိုင်သည့်လိပ်စာ တို့ကိုမေးနိုင်သည်၊ ၎င်းတို့ကို သင် ဖြေဆိုရမည် ဖြစ်သည်။ အချို့ အခြေအနေများတွင် ရဲသည် လူများကို ရှာဖွေနိုင်သည် သို့မဟုတ် ယာဉ်များကို ရှာဖွေနိုင်သည် သို့မဟုတ် လူများအား တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပေးရန်ကဲ့သို့ လမ်းညွှန်ချက်များကို ပေးနိုင်သည်။ WA အနောက် ဩစတြေးလျပြည်နယ် ရဲတပ်ဖွဲ့ကို အချို့ကိစ္စများတွင် ဝရမ်းပါရှိဖြစ်စေ သို့မဟုတ် ဝရမ်းမပါရှိဖြစ်စေ အိမ်ကဲ့သို့ အခြားနေရာများကို ရှာဖွေစေရန် လုပ်ပိုင်ခွင့်လွှဲအပ်ထားကောင်း ထားနိုင်သည်။
  
7. အကယ်၍ ကျွန်ုပ်သည် လမ်းစဉ်ကမ်း ဖောက်ဖျက်ရေး နှိတ်တံကို မမှန်မကန် ပေးခံရသည်ဟု ကျွန်ုပ် ယုံကြည်လျှင် သို့မဟုတ် လမ်းစဉ်ကမ်း ဖောက်ဖျက်ရေး နှိတ်တံကို စောဒကတက်လိုလျှင် ကျွန်ုပ် ဘာလုပ်နိုင်သနည်း။
  - a. သင့် အနေဖြင့် နှိတ်တံကို ပြန်လည်သုံးသပ်ပေးရန် မေးနိုင်သည် သို့မဟုတ် သင်သည် တရားရုံး တစ်ခုတွင် အကယ်၍ သင် ပြစ်မှုကို အပြစ်မရှိကြောင်း ထုချေလျှင် အမှုကို စီရင်ပေးစေနိုင်ကောင်း နိုင်ပါသည်။ ဤကိစ္စ နှစ်ခုလုံးနှင့်ပတ်သက်၍ အချက်အလက်များကို သင့် စည်းကမ်းဖောက်နှိတ်တံ တွင် ပါရှိပါသည်။
  
8. ရဲသည် စကားပြန် တစ်ဦးကို အကယ်၍ ကျွန်ုပ် လိုအပ်လျှင် ပေးမည်လား။
  - a. ပေးပါမည်။ WA အနောက် ဩစတြေးလျပြည်နယ် ရဲတပ်ဖွဲ့သည် စကားပြန်များ လိုအပ်သည့် အခြေအနေပေါ်မူတည်၍ ဘက်မလိုက်သော စကားပြန် တစ်ဦးကို ပေးမည်ဖြစ်ပါသည်။
  
9. ကျွန်ုပ် မကျေနပ်ချက် တိုင်တန်းလွှာကို ရဲသို့ တိုင်တန်းလိုက်သည်နှင့်တစ်ပြိုင်နက် ဘာဖြစ်မည်နည်း။
  - a. WA အနောက် ဩစတြေးလျပြည်နယ် ရဲတပ်ဖွဲ့က လက်ခံရရှိသည့် မကျေနပ်ချက် တိုင်တန်းလွှာတိုင်းကို စိစစ်ပြီး လိုအပ်သလို တုံ့ပြန်ရန်နှင့် စုံစမ်းစစ်ဆေးရေးအတွက် သက်ဆိုင်ရာနယ်မြေရဲသို့ ပို့ပေးပါသည်။ သင့် မကျေနပ်ချက်ကို တုံ့ပြန်သည့်အစိတ်အပိုင်း တစ်ရပ်အဖြစ် သင့်အား WA အနောက် ဩစတြေးလျပြည်နယ် ရဲတပ်ဖွဲ့က ဆက်သွယ်ပါလိမ့်မည်။ သင့် စွပ်စွဲမှုကို ရှင်းရှင်းလင်းလင်း လုပ်ရန် အတွက် ရဲသည် သင့်နှင့် အခြား မည်သည့် သက်သေများကိုမဆို ပြောဆိုလိုကောင်း ပြောဆိုနိုင်သည်။
  
10. အကယ်၍ ကျွန်ုပ်သည် သိလျက်ဖြင့် ရဲအပေါ် မမှန်မကန် တိုင်တန်းလျှင် ဘာဖြစ်မည်နည်း။
  - a. သင် တိုင်တန်းသည့် မမှန်မကန် တိုင်တန်းချက် တစ်ခုခုကို WA ရဲက စုံစမ်းစစ်ဆေးလိမ့်မည်ဖြစ်ပြီး သင့်အပေါ် စွဲချက် အကယ်၍ စွဲချက်တင်ရန် လုံလောက်သော သက်သေအထောက်အထားရှိလျှင် တင်စွဲဆိုမည် ဖြစ်သည်။